

ကလေးများနှင့် လုပ်ကိုင်မှု စစ်ဆေးမှု လိုအပ်ချက်များ

Working with Children Check requirements

ဓမ္မအဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း အားလုံးတို့အတွက် ကလေးများနှင့် လုပ်ကိုင်မှု စစ်ဆေးမှု (Working with Children Check -WWCC) လိုအပ်ချက်မှာ ကလေးများ၏ ဘေးကင်းလုံခြုံမှုကို ဘက်စုံမှ ချဉ်းကပ်မှုထဲက အစိတ်အပိုင်း တစ်ခုသာဖြစ်ကြောင်းကို မိမိတို့ အသိအမှတ်ပြုပါသည်။ WWCC ကို လုပ်ပြီးခြင်းက ထိုပုဂ္ဂိုလ်မှာ ကလေးများ၊ လူငယ်များနှင့် လုပ်ကိုင်ရန် ဆီလျော်ခြင်းကို အာမခံ မပေးနိုင်ပါ။

သာသနာတော်အုပ်စု၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းထဲက ဓမ္မအဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း အခန်းကဏ္ဍများမှာ Archdiocese ကို ကိုယ်စားပြုခြင်းဖြစ်ပြီး သူတို့သည် ကလေးများနှင့်လူငယ်များနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ပတ်သက်တာလား၊ မထိတွေ့ကြဘူးလားနှင့် မည်သို့မှ သက်ဆိုင်မှုမရှိဘဲ ကျွန်ုပ်တို့ အသိုင်းအဝန်းထဲက ယုံကြည်မှုကို ပြသသည့် ရာထူးဖြစ်ပါသည်။

ကလေးများနှင့် လူငယ်များက Archdiocese သာသနာတော်အုပ်စု၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းတွင် ဓမ္မအဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ကြသူတို့အား မြင့်မားစွာ လေးစားကြခြင်းကို အသိအမှတ်ပြုလျက် ထည့်တွက်ပြီး Archdiocese အတွင်းမှာ လုပ်ကိုင်သူ သို့မဟုတ် စေတနာ့ဝန်ထမ်း ပါဝင်သူ အားလုံးတို့ကို WWCC လုပ်ငန်းစဉ်ဖြင့် စနစ်တကျ စစ်ဆေးပြီးကြောင်း သေချာရပါမည်။

လစာရ အလုပ်ခန့်ထားသူ သို့မဟုတ် စေတနာ့ဝန်ထမ်း လုပ်ကိုင်သူမှာ WWCC ဖြင့် စစ်ဆေးရန် လိုအပ်ချက် စည်းကမ်းဖြစ်သည် (ခဏယာယီ သို့မဟုတ် တစ်ကြိမ်အတွက် စေတနာ့ဝန်ထမ်း လုပ်ကိုင်သူတို့မှာ ခြွင်းချက်ပါ)။

မယ်လ်ဘုန်း ကက်သလစ် Archdiocese (CAM) Catholic Archdiocese of Melbourne (CAM) ၏ WWCC လိုအပ်ချက်များမှာ WWCC ဥပဒေဆိုင်ရာ လိုအပ်ချက်များထက် ပိုမြင့်ပါသည်။ WWCCs ဆိုင်ရာ CAM ၏ လွှမ်းခြုံလျက် ချဉ်းကပ်မှုက ကျွန်ုပ်တို့ အားလုံးသည် ကလေးများနှင့် လူငယ်များ အတွက် ဘေးကင်းလုံခြုံသည့် ဝန်းကျင်ကို ဖန်တီးရာတွင် တညီတညွတ်တည်း ရပ်တည်နေကြပြီး ကလေးများနှင့် လူငယ်များအတွက် အန္တရာယ် ဖြစ်နိုင်သည့် ပုဂ္ဂိုလ်များကို ပထုတ်ပစ်ရန် ကျွန်ုပ်တို့၏ စိတ်ပိုင်းဖြတ်ထားမှုကို ပြသနေသည်။

ဓမ္မအဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း အတွက် WWCC ၏ တောင်းဆိုချက်များ

အသက် 18 နှစ်အထက် Archdiocese ဓမ္မအဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းအားလုံးတို့သည် ၎င်းတို့၏ သာသနာတော်အုပ်စု၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းထဲ ပါဝင်နေသရွေ့ လက်ရှိ WWCC ရှိရပါမည်။ လက်ထဲ WWCC မရှိကြသည့် ဓမ္မအဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများသည် အလုပ်မစတင်မီ WWCC အတွက် လျှောက်ထားရန် လိုအပ်ပြီး သူတို့သည် WWCC အတွက် လျှောက်ထားကြောင်း ပြေစာကို ပြန်ကြရမည်။ WWCC အတွက် လျှောက်ထားရေး လုပ်ငန်းစဉ်ကို အွန်လိုင်းတွင် စတင်နိုင်ပြီး အစီအစဉ်ထဲ ပါဝင်သည့် သြစတြေးလျ စာတိုက်ရုံး (Australia Post Office) တစ်ခုတွင် ပြီးဆုံးနိုင်ပါသည်။

မယ်လ်ဘုန်း Archdiocese သည် ကလေးများ၊ လူငယ်များနှင့် ထိရှလွယ်သည့် သက်ကြီးများ အားလုံးတို့၏ ဘေးကင်းလုံခြုံရေး၊ ဘဝချမ်းမြေ့ရေးနှင့် သိက္ခာလေးစားရေးကို သန့်ရှင်းစွာ ချထားသည်။

ကလေးများနှင့် လုပ်ကိုင်မှု စစ်ဆေးမှု လိုအပ်ချက်များ Working with Children Check requirements

နောက်ထပ်အချက်အလက်များ

WWCC ဝက်ဘ်ဆိုက် - စစ်ဆေးမှုအတွက် လျှောက်ထားရန်

<https://www.workingwithchildren.vic.gov.au/individuals/applicants/how-to-apply#Complete online application>

လူအများစုက လျှောက်လွှာကို တင်သွင်းလိုက်ပြီးလျှင် ဆုံးဖြတ်ချက်ကို စောင့်နေရစဉ် အလုပ်ကို စတင်နိုင်ကြသည်။ အချို့သော ပုဂ္ဂိုလ်များကို ဥပဒေက ၎င်းတို့၏ လျှောက်လွှာကို စီမံဆောင်ရွက်နေစဉ် အလုပ်လုပ်ခွင့် မပြုပါ။ ၎င်းတို့ထဲတွင် အောက်ပါသူများ အကျုံးဝင်ပါသည်။

- ကလေးများနှင့် အလုပ်လုပ်ကိုင်ရေး ဥပဒေ 2005 (Vic) (*Working with Children Act 2005 (Vic)*) ၏ ပုဒ်မ 3 ပုဒ်မ 2 တွင် ဖော်ပြထားသည့် လိင်ပိုင်းဆိုင်ရာ၊ အကြမ်းဖက်မှု သို့မဟုတ် မူးယစ်ဆေးဝါး ပြစ်မှုအတွက် တရားစွဲခြင်း၊ စီရင်ချက် ချမှတ်ခြင်း သို့မဟုတ် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သူ
- အတိတ်တုန်းက ပယ်ချသည့် သတိပေးချက် Negative Notice ပေးခံခဲ့ရသူ
- ကလေး အလုပ်ခန့်ထားမှု ဥပဒေ 2003 (Vic) (*Child Employment Act 2003 (Vic)*) နှင့်အညီ အလုပ်လုပ်ကိုင်စဉ် အသက် 15 နှစ်အောက် ကလေးများကို ကြီးကြပ်ရန် ရည်ရွယ်သူ
- ကလေးများဆိုင်ရာ ဝန်ဆောင်မှုများ ဥပဒေ 1996 (Vic) (*Children's Services Act 1996 (Vic)*) ဖြင့် ကြပ်မတ်ရသည့် ဝန်ဆောင်မှုတွင် သို့မဟုတ် ပညာရေး နှင့် ပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှုများဆိုင်ရာ ဥပဒေ 2010 (Vic) (*Education and Care Services National Law Act 2010 (Vic)*) အရ ဖွင့်ထားသည့် ပညာရေး နှင့် ဝန်ဆောင်မှုတွင် လုပ်ကိုင်ရန် ရည်ရွယ်သူ
- အောက်ပါများအရ အမိန့်လိုက်နာရန် သို့မဟုတ် သတင်းပို့ရန် တာဝန်ရှိကြသူများ
 - လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့သည့် မှတ်တမ်းတင်ရေး ဥပဒေ 2004 (Vic) (*Sex Offenders Registration Act 2004 (Vic)*)
 - ပြင်းထန်သည့် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့သူတို့ကို စောင့်ကြပ်ရေး ဥပဒေ 2005 (Vic) (*Serious Sex Offenders Monitoring Act 2005 (Vic)*)
 - ပြင်းထန်သည့် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့သူများ (အကျဉ်းချရေး နှင့် ကြပ်မတ်ရေး) ဥပဒေ 2009 (Vic) (*Serious Sex Offenders (Detention and Supervision) Act 2009 (Vic)*).
- Working with Children Check ဝက်ဘ်ဆိုက် - မကြာခဏ မေးကြသည့် မေးခွန်းများ

<https://www.workingwithchildren.vic.gov.au/about-the-check/resources>

ကလေးများနှင့် လုပ်ကိုင်မှု စစ်ဆေးမှု လိုအပ်ချက်များ

Working with Children Check requirements

- Working with Children Check အင်္ဂလိပ်လို မပြောကြသူတို့အတွက် အချက်အလက်များ နှင့် ဘာသာပြန်ဆိုမှုများ-<https://www.workingwithchildren.vic.gov.au/about-the-check/resources/general-information-guide-and-translations>
- Working with Child Check သာသနာတော် အချက်အလက်များ လမ်းညွှန်ရေး မှတ်စုများ https://www.workingwithchildren.vic.gov.au/sites/default/files/embridge_cache/emshare/original/public/2019/02/4b/387709789/MoR%20nformation%20Guide%20.pdf
- Working with Children Check Victoria 1300 652 879

စေတနာ့ဝန်ထမ်း စစ်ဆေးခံမှုကို စေတနာ့ဝန်ထမ်း အလုပ်အတွက်သာ သုံးနိုင်ပြီး အခမဲ့ဖြစ်သည်။ စေတနာ့ဝန်ထမ်း စစ်ဆေးမှုဖြင့် ကလေးနှင့် ဆက်သွယ်သည့် လစာရအလုပ်ကို လုပ်ကိုင်မှုမှာ ပြစ်မှုပါ။ အလုပ်သမား စစ်ဆေးမှုမှာ လစာရ နှင့် စေတနာ့ဝန်ထမ်း အလုပ်နှစ်မျိုးစလုံး လုပ်ခွင့်ရှိပြီး အခနှုန်းပေးရသည်။

WWCC သည် 5 နှစ် သက်တမ်းရှိသည်။ ဓမ္မအဖွဲ့ဝင်၊ အလုပ်သမားများနှင့် စေတနာ့ဝန်ထမ်းတို့သည် လောလောဆယ် သက်တမ်းရှိ WWCC ရယူထားရန် တာဝန်ရှိသည်။

ကျွမ်းကျင်သူ စံနှုန်းများ ယူနစ်(Professional Standards Unit) သည် CAM ဓမ္မအဖွဲ့ဝင် နှင့် ကျမ်းစာသင်သူများ အတွက် WWCCs နှင့် ညှိနှိုင်းမည်။

ဧဝံဂေလိ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ရုံးက သာမန်ပြည်သူများအဖြစ် သာသနာအမှု ထမ်းလိုကြသည့် လျှောက်ထားသူများအတွက် WWCCs နှင့် ဆက်လက်ညှိနှိုင်းမည်။

နောက်ထပ် အချက်အလက်များ

WWCC ဆိုင်ရာ အချက်အလက်များကို အင်္ဂလိပ် နှင့် လွယ်ကူသည့် အင်္ဂလိပ် သာသာဖြင့် ရရှိနိုင်သည့်အပြင် အသိုင်းအဝန်းတွင်း ဘာသာစကားများသို့ပါ ဘာသာပြန်ဆိုပေးထားရာ အာရဗီ၊ ကန်တုန်၊ ဟင်ဒီ၊ မန်ဒါရင်း၊ ဆိုမာလီ၊ စပိန်၊ အူရူဒူ နှင့် ဗီယက်နမ် ဘာသာများ ပါဝင်သည်။

WWCC ဝက်ဘ်ဆိုက် ဘာသာပြန်ဆိုမှုများ

www.workingwithchildren.vic.gov.au/home/resources/translations

ကလေးများနှင့် လုပ်ကိုင်မှု စစ်ဆေးမှု လိုအပ်ချက်များ

Working with Children Check requirements

အသိုင်းအဝန်း ဘာသာစကားတစ်ခုခုဖြင့် အချက်အလက်များကို ရှာမရပါက၊ ထိုသူသည် ဘာသာပြန်ဆိုရေး နှင့် စကားပြန် ဝန်ဆောင်မှု (Translating and Interpreting Service (TIS) ကို 13 14 50 တွင် ခေါ်ဆိုပြီး သူတို့အား ကလေးများနှင့် လုပ်ကိုင်မှု ပံ့ပိုးရေးလိုင်း (Working with Children Check Support Line) ကို 1300652 879 မှာ ခေါ်ဆိုရန် တောင်းဆိုပါ (ပြည်တွင်း ခေါ်ဆိုခနှုန်း ပေးရမည်)။

စကားပြောဆိုမှု၊ အကြားအာရုံ ချွတ်ယွင်းသူများ သို့မဟုတ် နားမကြားသူတို့ အတွက် ဝန်ဆောင်မှုများ (TTY) နိုင်ငံတော် ထပ်ဆင့်ထုတ်လွှင့်ရေး ဝန်ဆောင်မှု (National Relay Service (NRS) မှတစ်ဆင့် ရရှိနိုင်ပါသည်။

ဆက်သွယ်ရေး အချက်အလက်များ

- TTY/အသံဖြင့် ခေါ်ဆိုမှုများ-133 677
- ပြောပြီး နားထောင်ပါ-1300 555727
- ဝက်ဘ်ဆိုက်-<https://relayservice.gov.au>.

ပုဂ္ဂိုလ်တစ်ဦးဦးက WWCC ကို လျှောက်ရန် သို့မဟုတ် ထုတ်ပြန်ရန် ငြင်းပယ်လျှင်

ပုဂ္ဂိုလ်တစ်ဦးဦးက WWCC ကို လျှောက်ရန် သို့မဟုတ် ထုတ်ပြန်ရန် ငြင်းပယ်ပါက၊ ထိုသူကို Catholic Archdiocese of Melbourne အတွင်း အလုပ် သို့မဟုတ် စေတနာ့ဝန်ထမ်း လုပ်ကိုင်မှုကို ခွင့်မပြုပါ။ ပုဂ္ဂိုလ်တစ်ဦးဦးက WWCC တောင်းဆိုချက်ကို လိုက်နာရန် ငြင်းပယ်လျှင် ရှေ့ဆက် ဆောင်ရွက်ရန် Catholic Archdiocese of Melbourne ၏ Professional Standards Unit ကို ဆက်သွယ်သင့်ပါသည်။

အသင်းတော်၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းတွင် ပါဝင်မှုကို မှတ်ပုံတင်ရန် စည်းကမ်းချက်

ဓမ္မအဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းတို့သည် အသင်းတော်၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းတွင် ၎င်းတို့ ပါဝင်လုပ်ကိုင်မှုကို ၎င်းတို့ စတင်ခဲ့မှုနောက် 21 ရက်အတွင်း မှတ်ပုံတင်ပေးရန်လိုအပ်ပြီး Working with Children Check ဝက်ဘ်ဆိုက်၏ ကျွန်ုပ်၏ စစ်ဆေးမှု MyCheck တွင် ပြုလုပ်ပါ။

<https://online.justice.vic.gov.au/wwccu/login.doj?next=mycheck>

ထိုသို့ ပြုလုပ်ထားလျှင် ထိုသူ၏ WWCC (ဆိုင်းငံ့မှု၊ ဆက်စပ် တရားစွဲမှုများ သို့မဟုတ် စီရင်ချက်များကြောင့် ရုပ်သိမ်းမှု ကဲ့သို့) အခြေအနေ ပြောင်းလဲမှုကို သာသနာတော်အုပ်စု၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းက အကြောင်းကြားပေးနိုင်မည်။

Working with Children Check ဝက်ဘ်ဆိုက်ထဲက အခြေအနေ စစ်ကြည့်ရန် Check Status လုပ်နိုင်စွမ်းကြောင့် အဖွဲ့အစည်းများက သက်ဆိုင်သူ၏ ကံ သို့မဟုတ် လျှောက်လွှာ အခြေအနေ၊ အမျိုးအစား နှင့် သက်တမ်း ကုန်ဆုံးရက်ကို စစ်ကြည့်နိုင်ပါသည်။ <https://online.justice.vic.gov.au/wwccu/checkstatus.doj>

မယ်လ်ဘုန်း Archdiocese သည် ကလေးများ၊ လူငယ်များနှင့် ထိရှလွယ်သည့် သက်ကြီးများ အားလုံးတို့၏ ဘေးကင်းလုံခြုံရေး၊ ဘဝချမ်းမြေ့ရေးနှင့် သိက္ခာလေးစားရေးကို သန့်ရှင်းစွာ ချထားသည်။

ကလေးများနှင့် လုပ်ကိုင်မှု စစ်ဆေးမှု လိုအပ်ချက်များ

Working with Children Check requirements

WWCC အသေးစိတ်များကို အပ်ဒိတ် လုပ်ပေးရန် လိုအပ်ချက်

ဓမ္မအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းတို့သည် WWCC ဆိုင်ရာ အသေးစိတ်များ အားလုံးကို အပ်ဒိတ် လုပ်ပေးရန် လိုအပ်ရာ အောက်ပါများ ပါဝင်သည်။

- အမည်
- မွေးသက္ကရာဇ်
- နေရပ် လိပ်စာ
- တယ်လီဖုန်း နံပါတ်များ
- ၎င်းတို့ ပါဝင်လုပ်ကိုင်ကြသည့် အဖွဲ့အစည်းများ (ဥပမာ၊ အလုပ်ခန့်ထားမှု၊ စေတနာ့ဝန်ထမ်း အလုပ်)၏ ဆက်သွယ်ရေး အချက်အလက်များ။

WWCC အသေးစိတ်များကို Working with Children Check ဝက်ဘ်ဆိုက်၊ MyCheck နေရာတွင် အပ်ဒိတ် လုပ်ပေးနိုင်ပါသည်။ <https://online.justice.vic.gov.au/wwccu/login.doj?next=mycheck>

WWCC မှတ်တမ်း

Archdiocese သာသနာတော်အုပ်စုများ၊ အေဂျင်စီများ သို့မဟုတ် အဖွဲ့အစည်းများသည် WWCC များ အားလုံးကို မှတ်တမ်းကို ပြုစုထိန်းသိမ်းထားပြီး သာသနာတော်အုပ်စု၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းမှ ဓမ္မအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၏ WWCC များမှာ (စေတနာ့ဝန်ထမ်း သို့မဟုတ် အလုပ်ခန့်ထားသူ ကဲ့သို့) သူတို့၏ အခြေအနေနှင့် ဆီလျော်မှု ရှိခြင်းကို၊ သက်တမ်းရှိပြီး သာသနာတော်အုပ်စု၊ အေဂျင်စီ၊ သို့မဟုတ် အဖွဲ့အစည်းနှင့် ချိတ်ဆက်မှု ရှိကြောင်း၊ တနည်း၊ ထိုသူသည် သာသနာတော် အဖွဲ့ထဲ ၎င်း၏ ပါဝင်မှုကို မှတ်ပုံတင်ထားကြောင်း သေချာစေရမည်။

သာသနာတော်အုပ်စုများ၊ အေဂျင်စီများ သို့မဟုတ် အဖွဲ့အစည်းများသည် Working with Children Check ဝက်ဘ်ဆိုက်မှ တစ်ဆင့် WWCC များ၏ အခြေအနေကို စစ်ကြည့်လျက် တစ်ဦးဦးသည် WWCC ကို လျှောက်ထားကြောင်း သေချာစေရန် သို့မဟုတ် သက်တမ်းရှိ WWCC ရှိနေကြောင်း အတည်ပြုရမည်။

မှတ်တမ်းအတွက် အနည်းဆုံး လိုအပ်ချက်များ

- ဓမ္မအဖွဲ့ဝင်၊ ဝန်ထမ်း သို့မဟုတ် စေတနာ့ဝန်ထမ်း၏ အမည်
- အခန်းကဏ္ဍ ရာထူး (များ)
- အခန်းကဏ္ဍမှာ စေတနာ့ဝန်ထမ်းလား၊ ဝန်ထမ်းလား
- ခြွင်းချက်နှင့် အကျုံးဝင်သလား နှင့် ခြွင်းချက်ကို ကျင့်သုံးခြင်း၏ အကြောင်းရင်း၊ ဥပမာ၊ အသက် 18 အောက်ရှိသော စေတနာ့ဝန်ထမ်း

မယ်လ်ဘုန်း Archdiocese သည် ကလေးများ၊ လူငယ်များနှင့် ထိရှလွယ်သည့် သက်ကြီးများ အားလုံးတို့၏ ဘေးကင်းလုံခြုံရေး၊ ဘဝချမ်းမြေ့ရေးနှင့် သိက္ခာလေးစားရေးကို သန့်ရှင်းစွာ ချထားသည်။

ကလေးများနှင့် လုပ်ကိုင်မှု စစ်ဆေးမှု လိုအပ်ချက်များ

Working with Children Check requirements

- လျှောက်လွှာ ပြေစာ နံပါတ် (စစ်ဆေးမှုကို လျှောက်ထားသူ)
- WWCC နံပါတ်
- ကဒ်ကို မြင်ခဲ့မှု ကော်လံ-ကဒ်ကို ကြည့်ရှုခဲ့သူ၏ လက်မှတ်နေရာ
- သက်တမ်း ကုန်ဆုံးရက်
- သက်တမ်းရှိ/သက်တမ်းကာလကို Working with Children Check ဝက်ဘ်ဆိုက်တွင် စစ်ကြည့်မှု
- သာသနာတော်အုပ်စု၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းတွင် ပါဝင်မှုကို မှတ်တမ်းတင်ထားပြီးဖြစ်သည်။

WWCC အခြေအနေ ပြောင်းလဲမှု ဆိုင်ရာ တာဝန်များ

အောက်ပါ အခြေအနေမျိုးတွင်

- တစ်ဦးဦးမှာ လျှောက်ထားရေး လုပ်ငန်းစဉ် အတွင်းမှာ ဌာနတွင်း ပြစ်တင်သည့် သတိပေးချက် (Negative Notice) ပေးခံခဲ့ရလျှင်
- ရှိနေဆဲ ဓမ္မအဖွဲ့ဝင်၊ ဝန်ထမ်း သို့မဟုတ် စေတနာ့ဝန်ထမ်းတစ်ဦး၏ WWCC မှာ သက်တမ်း ကုန်ဆုံးသွား၊ ရပ်ဆိုင်းခံရ သို့မဟုတ် ရုပ်သိမ်းခံခဲ့ရလျှင် (ဆိုင်းဝါးသော သတိပေးချက်)

ထို ဓမ္မအဖွဲ့ဝင်၊ ဝန်ထမ်း သို့မဟုတ် စေတနာ့ဝန်ထမ်းသည် သာသနာတော်အုပ်စု၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းအား ချက်ချင်း အကြောင်းကြားပြီး ပြဿနာကို ပြေလည်အောင် ဖြေရှင်းမပြီးမချင်း မိမိတာဝန် သို့မဟုတ် အလုပ်ထဲ ပါဝင်မှုကို ရပ်စဲပစ်ရမည်။

WWCC ၏ အခြေအနေ (ဥပမာ၊ သက်တမ်း ကုန်ဆုံးမှု၊ ရပ်ဆိုင်းခံရမှု သို့မဟုတ် ရုပ်သိမ်းခံရမှု) ပြောင်းလဲသွားကြောင်း အကြောင်းကြားချက် ရရှိခဲ့သော သို့မဟုတ် သိရှိလာရသော သာသနာတော်အုပ်စုများ၊ အေဂျင်စီများ သို့မဟုတ် အဖွဲ့အစည်းများသည် ထိုဝန်ထမ်း သို့မဟုတ် စေတနာ့ဝန်ထမ်းသည် ပြဿနာကို ပြေလည်အောင် ဖြေရှင်းမပြီးမချင်း အလုပ်ထဲ မပါဝင်ရကြောင်း သေချာစေရမည်။

မိဘများက ၎င်းတို့၏ ကလေးများ ပုံမှန် ပါဝင်ကြသည့် လှုပ်ရှားမှုတွင် အလုပ်လုပ်ခြင်း သို့မဟုတ် စေတနာ့ဝန်ထမ်း ပါဝင်ခြင်း

ကလေးများ၏ ဘေးကင်းလုံခြုံမှုကို တိုးမြှင့်ရန် မိမိတို့၏ အားထုတ်မှုအဖြစ် CAM က ကလေးများ ပုံမှန်ပါဝင်ကြသည့် လှုပ်ရှားမှုတွင် အလုပ်လုပ်ကြသော သို့မဟုတ် စေတနာ့ဝန်ထမ်း ပါဝင်ကြသော မိဘများအား WWCC ကို ပြုလုပ်ရန် ဆုံးဖြတ်ချက် ချမှတ်ထားသည်။ ဓမ္မအဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများသည် ကလေးများနှင့်လူငယ်များဆိုင်ရာ အာဏာနှင့် လုပ်ပိုင်ခွင့် ရှိသူများဖြစ်ကြပြီး CAM အတွင်းမှာ ကလေးများ၊ လူငယ်များနှင့် ဆက်ဆံကြရသူ အားလုံးတို့မှာ ကလေးများနှင့်လူငယ်များအတွက် အန္တရာယ် မဖြစ်စေရကြောင်း သေချာစေရန် စစ်ဆေးပေးရန် လိုအပ်ပါသည်။

မယ်လ်ဘုန်း Archdiocese သည် ကလေးများ၊ လူငယ်များနှင့် ထိရှလွယ်သည့် သက်ကြီးများ အားလုံးတို့၏ ဘေးကင်းလုံခြုံရေး၊ ဘဝချမ်းမြေ့ရေးနှင့် သိက္ခာလေးစားရေးကို သန့်ရှင်းစွာ ချထားသည်။

ကလေးများနှင့် လုပ်ကိုင်မှု စစ်ဆေးမှု လိုအပ်ချက်များ Working with Children Check requirements

ဗစ်တိုရီးယား ဆရာသင် တက္ကသိုလ် မှတ်ပုံတင်မှု နှင့် WWCC

ဗစ်တိုရီးယား ဆရာသင် တက္ကသိုလ် (VIT) (Victorian Institute of Teaching -VIT) တွင် မှတ်ပုံတင်ထားပြီး ကလေးများအား ပညာပို့ချမှုဆိုင်ရာ အလုပ်ကို လုပ်ကိုင်နေသော ဆရာအား WWCC ပြုလုပ်ခြင်းမှ ကင်းလွတ်ခွင့် ပြုပါသည်။ 2019 ခုနှစ် စက်တင်ဘာ 1 ရက်နေ့မှစပြီး၊ မှတ်ပုံတင် ဆရာများအား သူတို့ စေတနာ့ဝန်ထမ်း လုပ်ကိုင်လိုက်သည့် WWCC ယူနစ်ကို ဖော်ပြပေးရန် VIT မှ တောင်းဆိုမည်။ WWCC ယူနစ်က သက်ဆိုင်ရာ သာသနာတော်အုပ်စု၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းအား ထိုဆရာက လျာပေးထားကြောင်းကို အတည်ပြုပေးမည်။ သို့ဖြစ်၍ ဆရာ၏ မှတ်ပုံတင်မှု ရပ်ဆိုင်းခံရလျှင် သို့မဟုတ် ပယ်ဖျက်ခံရလျှင် VIT က သက်ဆိုင်ရာ အဖွဲ့အစည်းကို သတိပေးနိုင်ပါမည်။

ပုလိပ် နှင့် WWCC

ဗစ်တိုရီးယား ရဲ သို့မဟုတ် ဩစတြေးလျ ပြည်ထောင်စု ရဲ (Australian Federal Police) တွင် အမှုထမ်းနေသူတို့မှာ ဗစ်တိုရီးယား ဥပဒေအရ လိုအပ်သည့် WWCC စည်းကမ်းချက်မှ ကင်းလွတ်ခွင့် ရှိကြသည်။

သို့သော်လည်း အရာရှိတစ်ဦးဦး၏ လက်ရှိ လုပ်ကိုင်မှု အခြေအနေကို အဖွဲ့အစည်းများထံ သတိပေးရန် တိုက်ရိုက် ယန္တရား မရှိသောကြောင့်၊ ရဲအရာရှိများ ကိုယ်၌က WWCC ပြုလုပ်ယူပြီး သာသနာတော်အုပ်စု၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းတွင် စေတနာ့ဝန်ထမ်း အဖြစ် ပါဝင်ရေးကို တင်ပြရန် လိုအပ်ပါသည်။ ထိုသို့ဆိုလျှင် WWCC ကဒ် ရပ်ဆိုင်းခံရ နှင့်/သို့မဟုတ် ရုပ်သိမ်းခံရပါက CAM အား အကြောင်းကြားဖြစ်မှာ သေချာပါမည်။

ပြင်ပ အေဂျင်စီများ၊ ပြင်ပမှ ဝန်ဆောင်ပေးသူတို့က ကမကထပြုကြပြီး အသင်းတော်၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်း၏ အဆောက်အအုံများကို အသုံးပြုကြသည့် လူမှုအသိုင်းအဝန်း အစီအစဉ်များ နှင့် ကန်ထရိုက်တာများ အတွက် WWCCS နှင့် ပတ်သက်ပြီး အသင်းတော်၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းယူရသည့် တာဝန်များ

ကလေးများ နှင့် လူငယ်များ ကာကွယ်ရေး မူဝါဒ(Safeguarding Children and Young People Policy) ၏ 'လျှောက်လွှာ (Application)' အပိုင်းက အောက်ပါတို့အတွက် WWCC နှင့် ဆက်နွှယ်နေသည့် တာဝန်ဝတ္တရားများကို သတ်မှတ်ပေးထားသည်။

- ပြင်ပ အေဂျင်စီများမှ ကျင်းပပေးသည့် လူမှုအသိုင်းအဝန်း အစီအစဉ်များ၊
- အသင်းတော်နှင့် Archdiocesan အဆောက်အအုံများကို အသုံးပြုကြသည့် ပြင်ပ ဝန်ဆောင်မှုပေးသူများ၊
- သတ်သတ်မှတ်မှတ်ဖြစ်သော ကုန်စည်များ သို့မဟုတ် ဝန်ဆောင်မှုများကို ပေးသွင်းကြသည့် ကန်ထရိုက်တာများ၊

မယ်လ်ဘုန်း Archdiocese သည် ကလေးများ၊ လူငယ်များနှင့် ထိရှလွယ်သည့် သက်ကြီးများ အားလုံးတို့၏ ဘေးကင်းလုံခြုံရေး၊ ဘဝချမ်းမြေ့ရေးနှင့် သိက္ခာလေးစားရေးကို သန့်ဌာန် ချထားသည်။

ကလေးများနှင့် လုပ်ကိုင်မှု စစ်ဆေးမှု လိုအပ်ချက်များ

Working with Children Check requirements

ခြွင်းချက်များ

WWCC မလိုအပ်သည့် အခြေအနေများမှာ နည်းပါးပါသည်။

- အသက် 18 နှစ်အောက် ကလေးများသည် အသက် 15 နှစ်အောက်ရှိ ကလေးကို ကြပ်မတ်ပေးသူ အဖြစ် တာဝန်ယူထားရမှုအပ WWCC လိုအပ်ချက်မှ လွတ်ငြိမ်းခွင့် ရှိပါသည်။
- ပြည်နယ်များ နှင့် နိုင်ငံခြားမှ ဧည့်သည်များသည် ဗီတိုရီးယားတွင် ပြက္ခဒိန်နှစ် အတွင်းမှာ ရက် 30 ကာလထက် ကျော်လွန်ပြီး သာသနာတော်ပြု၊ အလုပ်လုပ် သို့မဟုတ် စေတနာ့ဝန်ထမ်းလျှင် WWCC အတွက် လျှောက်ထားရန် လိုအပ်ပါသည်။
- လူများသည် ပြက္ခဒိန်နှစ် တစ်နှစ်တည်းတွင် အသင်းတော် တစ်ခုအတွင်းမှာ 5 ရက်ကာလအထိ ရက်တို သို့မဟုတ် တစ်ကြိမ်မျှ လုပ်အားပေး သို့မဟုတ် အလုပ်လုပ်နိုင်ကြသည်။ အသင်းတော်၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်း၏ (Safeguarding Committees) က ရက်တို သို့မဟုတ် တစ်ကြိမ်မျှ လုပ်ကိုင်မှုများ၏ ဖြစ်နိုင်ခြေ အန္တရာယ်များကို အကဲဖြတ်ရန် လိုအပ်ပြီး WWCC (နှင့်/သို့မဟုတ် criminal history record check) လိုအပ်ချက်များ နှင့် ကလေးများနှင့် လူငယ်များအတွက် အန္တရာယ်ကို လျော့ချရေး မဟာဗျူဟာများကို ချမှတ်ပေးရန် လိုအပ်သည်။ အိမ်သို့ သွားရောက် လည်ပတ်မှု၊ ညအိပ်တည်းခိုမှု၊ စခန်းများ နှင့် နိုင်ငံခြား ခရီးစဉ်များ အပါအဝင် အန္တရာယ်မြင့်သည်ဟု ယူဆရသည့် လှုပ်ရှားမှုများ အတွက် WWCC လိုအပ်ပါသည်။ Professional Standards Unit က ရက်တို၊ တစ်ကြိမ်တည်း လုပ်အားပေးခြင်း သို့မဟုတ် တာဝန်များ ဆိုင်ရာ သင်၏ ချဉ်းကပ်မှုကို ဆုံးဖြတ်ရာတွင် ကူညီပေးနိုင်ပါသည်။

WWCC တစ်ခုခုမှာ ရပ်ဆိုင်း သို့မဟုတ် ရုပ်သိမ်း ခံရလျှင် အသင်းတော်၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်း၏

တာဝန်များ

လူတစ်ဦး (ဓမ္မအဖွဲ့ဝင်၊ ဝန်ထမ်း၊ စေတနာ့ဝန်ထမ်း သို့မဟုတ် လျှောက်ထားသူ)သည် WWCC အတွက် ပထမကြိမ် လျှောက်ထားစဉ် ဌာနတွင်း ပယ်ချသည့် သတိပေးချက် (Interim Negative Notice) သို့မဟုတ် (စစ်ဆေးမှု ကာလအတွင်း ပြုလုပ်ခဲ့သည့် စစ်ဆေးမှုများ၏ ရလဒ်အဖြစ်) ပယ်ချသည့် သတိပေးချက် (Negative Notice)ကို ရှိခဲ့လျှင်၊ ထိုသူ၏ အသင်းတော်၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းစာရင်းကို ကလေးများနှင့် လုပ်ကိုင်မှု စစ်ဆေးရေး ယူနစ် Working with Children Check Unit၊ တရားရေး နှင့် အသိုက်အဝန်း ဘေးကင်းလုံခြုံရေး ဌာန Department of Justice and Community Safety ထံပေးထားလျှင်၊ အသင်းတော်၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းပါ သတိပေးချက် မိတ္တူကို ရရှိပါမည်။

မယ်လ်ဘုန်း Archdiocese သည် ကလေးများ၊ လူငယ်များနှင့် ထိရှလွယ်သည့် သက်ကြီးများ အားလုံးတို့၏ ဘေးကင်းလုံခြုံရေး၊ ဘဝချမ်းမြေ့ရေးနှင့် သိက္ခာလေးစားရေးကို သန့်ရှင်းစွာ ချထားသည်။

ကလေးများနှင့် လုပ်ကိုင်မှု စစ်ဆေးမှု လိုအပ်ချက်များ Working with Children Check requirements

ထိုသူသည် ပယ်ချကြောင်း သတိပေးချက်ခွဲကြောင်းကို ရရှိခဲ့သည့်နေ့မှ 7 ရက်တွင်း မိမိ လုပ်ကိုင်သည့် အသင်းတော်၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်းအား အသိပေးရန် တာဝန်ရှိသည်။

အသင်းတော်၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်း သေချာစေရမည်မှာ

- အလုပ်သမား သို့မဟုတ် လုပ်အားပေးသူကို ၎င်းတို့၏ ပြန်လည် ထုတ်ပေးခဲ့သည့် WWCC ကို မပြမချင်း ၎င်းတို့၏ အလုပ် သို့မဟုတ် လုပ်အားပေးမှုမှ ရပ်ဆိုင်းလိုက်ကြောင်း၊
- ထို အလုပ်သမား သို့မဟုတ် လုပ်အားပေးသူသည် အသင်းတော်၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်း၏ အစီအစဉ်များ၊ လှုပ်ရှားမှုများ နှင့် ဖြစ်ရပ်များထဲ ပါဝင်ကြသည့် ကလေးများ နှင့် လူငယ်များ ထိတွေ့ခြင်း နှင့်/သို့မဟုတ် မလုပ်ကိုင်စေရကြောင်း၊
- ဌာနတွင်း ပယ်ချကြောင်း သတိပေးချက် သို့မဟုတ် ပယ်ချကြောင်း သတိပေးချက်ကို အသင်းတော်၊ အေဂျင်စီ သို့မဟုတ် အဖွဲ့အစည်း၏ WWCC မှတ်တမ်းတွင် ရေးမှတ်ရမည်။



CATHOLIC ARCHDIOCESE OF MELBOURNE

Version 1: July 2019
Professional Standards Unit
psu@cam.org.au

